

မာတိကာ

အကြောင်းအရာ

စာမျက်နှာ

| | |
|---|----|
| က။ အမှာစာ | ၂ |
| ခ။ နိဒါန်း | ၅ |
| ၁။ တရား၊ ဓါတ် | ၆ |
| ၂။ နာမ်၊ နာမ်ဖြင့်စိတ်ဖြင့် ဉာဏ်ဖြင့် တွေ့ထိမွေ့လျော်နိုင် | ၇ |
| ၃။ ခန္ဓာကိုယ်၌ရှိ | ၉ |
| ၄။ (က)အရဟတ္တမဂ် အရဟတ္တဖိုလ်တို့၏ အကျိုး | ၁၂ |
| (ခ) အရဟတ္တဖိုလ်သည် နိဗ္ဗာန်၌မွေ့လျော်သည်၏အဖြစ် | ၁၂ |
| ၅။ စိတ်၏ လွတ်မြောက်မှု၊ အဆုံး၊ ပြီးဆုံးမှု | ၁၄ |
| ၆။ အမြတ်ဆုံး | ၁၈ |
| ၇။ အတုမဲ့ လွန်မြတ်အေးချမ်း၊ ငြိမ်းချမ်း၊ ငြိမ်သက်ချမ်းသာ၊ စိတ်၏ ငြိမ်းအေးရာ၊ ခံစားမှု မရှိသော ချမ်းသာ | ၁၈ |
| ၈။ ဓမ္မာယတန | ၂၂ |
| ၉။ သဥပါဒိသေသနိဗ္ဗာန်၊ အနုပါဒိသေသနိဗ္ဗာန် | ၂၃ |
| ၁၀။ နောက်ဆုံးဘဝ၊ ပဋိသန္ဓေမနေရတော့၊ ဘဝသစ်၌ ဖြစ်ခြင်းမရှိတော့ | ၂၄ |
| ၁၁။ ချုပ်ရာ ကုန်ရာ | ၂၇ |
| ၁၂။ အသင်္ခတဓါတ် | ၂၉ |
| ၁၃။ နိဗ္ဗာန်သို့ ဝင်ပေါက်တံခါးများ | ၃၀ |
| ၁၄။ ဥပမာတင်စားမှုများ | ၃၂ |
| ၁၅။ နိဂုံး - နိဗ္ဗာန်ဟူသည် ကျမ်းညွှန်း | ၃၅ |
| | ၃၇ |